

လူဇော် နဲ့ *du zin bat* 卢森堡
 လူဇာ် နဲ့ *du zat* (人演的)戏剧(与木偶戏相对)
 လူညာ နဲ့ *du nya* 骗子
 လူညီ ကဲ *du nyi* 心齐, 团结一致
 လူည့် နဲ့ *du nyan* 无能之辈, 庸人, 儒夫
 လူည် နဲ့ *du nyit* 卑鄙小人, 无赖
 လူညွှန် နဲ့ *du nyun* 才华; 青春
 လူညွှန်ကျိုး ကဲ *du nyun kyo* 断送了前途
 လူညွှန်ခဲ့ ကဲ *du nyun khu* 剥削
 လူညွှန်ထဲ့ ကဲ *du nyun ton* 摧残(人), 断送了前途;
 ဘန်းရှုလွှာ ~ သွားရသည်။ 因抽鸦片而断送了一生。
 လူထကာ နဲ့ *du d-ga* ①众人 ②别人
 လူထကိုယ် နဲ့ *du d-go* 一个人, 只身; ~ ကားတဲ့ 一个人
 一辆车
 လူထဖော်သား နဲ့ *du t-phet tha* 对方, 对手
 လူထထုံးသွားလို့ နဲ့ *du t-lon: thu t-lon* 象样的生活;
 သည်လိုသာအပျော်အဖျင်းကြီးနေလျှင် ~ ဖြစ်စွာမလွယ်ပါ။ 这样懒
 是不可能有出息的。
 လူထစ္စား နဲ့ *du t-hlwa* (古)所有人
 လူထူးမျှက် နဲ့ *du du myaut* 类人猿 (Anthropoid)
 လူထေ နဲ့ *du dei* = လူပေါ်လေ
 လူထေထော် နဲ့ *du dei lu bei* = လူပေါ်လေ
 လူထေဆေ နဲ့ *du tei lei* 流氓, 二流子, 痞子
 လူထော် နဲ့ *du daw* 贤人, 好人, 善人
 လူထော်ထော်ကောင်း နဲ့ *du daw lu gaun* = လူထော်
 လူထော်ထော်ထုတ် နဲ့ *du daw lu dat* = လူထော်
 လူထော် နဲ့ *du daw* 人群, 大庭广众
 လူထော်ထိုး ကဲ *du daw: to* 到大庭广众中去; ပေါ်မလောက်
 တော့လူထော့မတိုးဘူးလျှော့။ 才疏学浅, 不敢在大庭广众中抛
 头露面。
 လူထော့သွော် နဲ့ *du daw: dhu daw* = လူထော်
 လူထုန် နဲ့ *du d-gun* 高尚的人, 显赫的人
 လူထုး နဲ့ *du don* 无能的人, 窦囊废
 လူထုံးကဲ နဲ့ *du din za* 善于用比喻说话的人
 လူထုံး ကဲ *du tet* 长势很盛,(喻)上升, 扶摇直上; အညွှန်
 များအာရာစရာ ~ နေကြသည်။ 长势喜人。/ ပို့ဆို ~ နေ
 တယ်။ 青烟袅袅上升。
 လူထုံးကျိုး ကဲ *du din gyan* 人多, 拥挤不堪; ပြု
 ပုံ ~ ပြုနေတယ်။ 展览会里人拥挤不堪。
 လူထုံးခေါ် ကဲ *du din: zi* 一人也不剩地, 一人不漏地;
 ~ ပေးသည်။ 分给每个人。
 လူထုတ် နဲ့ *du dat* 不懂装懂的人; ~ ပြု: 不懂装懂的
 人
 လူထုတ်လွှာ ကဲ *du dat lout* 装着会干, 不懂装懂, 假充

内行

လူတန် နဲ့ *du dan* 穷人, 贫民, 不中用的人, 无能的人
 လူတန်းစား နဲ့ *du dan: za* 阶级; ~ ပို့ဆို 阶级感情 /
 ~ တိုင်ပဲ 阶级斗争 / ~ နိုးကြားမှု 阶级觉悟 / ~ ပုံး
 ပေါင်းရောဂါး 阶级调和主义 / ~ မုန်းတိုးဝိုင် 阶级仇恨 /
 ~ လုဏ်ကာ 阶级性 / ~ အသိတိုးစာတ် 阶级觉悟
 လူတန်းစေ I ကဲ *du dan: si* 达到一般人的生活水平 II
 ကဲ *du dan: zi* 象一般人一样地(生活); ~ စားနှင့်
 သောက်စွှင်းဘို့ 为了能过人一样的生活
 လူတလ္ထား နဲ့ *du tan la* (古)歹徒, 坏蛋, 恶棍
 လူတွေခေါ် ကဲ *du twei' sit hsei* 对申请工作或投考
 学校的人进行面试
 လူတွင်ကျော် နဲ့ *du dwin gye* 活动能量大的人
 လူထု နဲ့ *du du* 群众, 民众, 大众; ~ ဆန်းယူပဲ 征求意
 见的大会, 民意测验会 / ~ ထုပ္ပ ~ ထံသို့ 从群众中
 来, 到群众中去。/ ~ လော်ဝှက် 群众路线 / ~ အမြဲး
 群众观点
 လူထုနည်း နဲ့ *du du ni* 依靠群众的方法
 လူထုပညာဆေး နဲ့ *du du pyin nya yei* 普及的文化教育
 (指群众具有能写、读、算等基本技能并掌握必要的基
 础知识)
 လူထူး နဲ့ *du du* 个性古怪的人, 有怪癖的人, 奇怪的人
 လူထောက် နဲ့ *du daut* (罕)侦探, 密探, 间谍
 လူထောက်ထား ကဲ *du htaut hta* (罕)派人打听, 派间谍
 或密探
 လူထုံး နဲ့ *du din* (罕)名流, 知名人士
 လူထိုင်း နဲ့ *du dain* 傻瓜, 笨蛋
 လူထုံးကဲ I နဲ့ *du dwet* 还俗者; 脱离……的人; ဘုန်းကြီး
 ~ 还俗者 / စစ်သား ~ 复员军人 II ကဲ *du htwt*
 还俗
 လူနာ နဲ့ *du na* 笨蛋, 傻子, 呆子
 လူနား နဲ့ *du na* 病人, 患者; ~ ခန်း 病房 / ~ ဆောင်
 护理病人的人 / ~ တင်ဆောင် 担架 / ~ ရှင် 病人的
 亲属
 လူနာတော်သား နဲ့ *du na din ka* 救护车
 လူနာမေး ကဲ *du na mei* 探视病人
 လူနာမှတ်တယ် နဲ့ *du na hmat tan* 病历
 လူနှု နဲ့ *du nu* 文质彬彬的人; 文弱书生
 လူနေကုပ် ကဲ *du nei kout* 谦逊, 质朴, 不露头角
 လူနေကျော် ကဲ *du nei kye* 人烟稀少, 人口稀少
 လူနေစိုး ကဲ *du nei seit* 人口稠密, 人口密集
 လူနေမှု နဲ့ *du nei hmu* 生活, 社会事务; ~ စိုး 生活
 费用 / ~ အဆင့်အတန် 生活水平
 လူနေမှုစုစုံ နဲ့ *du nei hmu s-nit* 社会制度